

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali


PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI

K/III/1/DOKBUD



Nama/judul: = BHASA EKALAWYA =

K.60

Penj. 40 cm. Leb. 3,5 cm. Jml. 45 lb.

Asal : Petapéan, Klungkung.

7

1

A



Nama/judul: = BHASA EKALAWYA = 03

Penj. 40 cm. Leb. 3,5 cm. Jml. 45 lb.

Asal : Petapéan, Klungkung.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

3	1
	B

Handwritten text on the left side of the top palm leaf manuscript fragment.

Handwritten text on the right side of the top palm leaf manuscript fragment.



3	2
	A

Handwritten text on the left side of the bottom palm leaf manuscript fragment.

Handwritten text on the right side of the bottom palm leaf manuscript fragment.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

2
B

1
 1. *[Balinese script: Dulu kadasaripun ...]*
 2. *[Balinese script: ...]*
 3. *[Balinese script: ...]*

4. *[Balinese script: ...]*
 5. *[Balinese script: ...]*
 6. *[Balinese script: ...]*
 7. *[Balinese script: ...]*
 8. *[Balinese script: ...]*
 9. *[Balinese script: ...]*
 10. *[Balinese script: ...]*
 11. *[Balinese script: ...]*
 12. *[Balinese script: ...]*

3
A

13. *[Balinese script: ...]*
 14. *[Balinese script: ...]*
 15. *[Balinese script: ...]*
 16. *[Balinese script: ...]*
 17. *[Balinese script: ...]*
 18. *[Balinese script: ...]*
 19. *[Balinese script: ...]*
 20. *[Balinese script: ...]*

21. *[Balinese script: ...]*
 22. *[Balinese script: ...]*
 23. *[Balinese script: ...]*
 24. *[Balinese script: ...]*
 25. *[Balinese script: ...]*
 26. *[Balinese script: ...]*
 27. *[Balinese script: ...]*
 28. *[Balinese script: ...]*
 29. *[Balinese script: ...]*
 30. *[Balinese script: ...]*

BASA EKALAWYA 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

8
4
B

Handwritten Balinese text on a palm leaf strip, consisting of two columns of script.

9
5
A

Handwritten Balinese text on a palm leaf strip, consisting of two columns of script.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

9	5
B	

9
...
...
...

6	6
A	

6
...
...
...

BASA EKALAWYA 03
*Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali*

ဗ **7**
B

၅
 ကလိဂံၤပုၤလိၤယုၤတူၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ
 ၇
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ

ဗ **8**
A

၉
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ
 ၁၀
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ
 ယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤယုၤတူၤနိၤ

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

8
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

9
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

11
B

Handwritten text in Balinese script on a palm leaf manuscript strip.

12
A

Handwritten text in Balinese script on a palm leaf manuscript strip.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

12
B

Handwritten Balinese text on a palm leaf manuscript strip, split into two columns.

13
A

Handwritten Balinese text on a palm leaf manuscript strip, split into two columns.

BASA EKALAWYA 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

16
B

...
 ...
 ...
 ...

17
A

...
 ...
 ...
 ...

BASA EKALAWYA 03

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

၇၈

17

B

မိသားစု အဖေအမိတို့ကလေးကို ဦးစီးကာ အထူးအားနဲ့ ပျော်ရွှင်စွာ ပြုစုပေးခြင်းကို ရာဇာဓိပတိတို့က သိရသည့်အခါ ဝမ်းသာပျော်ရွှင်စွာ နားထောင်ရင်း ဝမ်းသာပျော်ရွှင်စွာ အားပေးကာ အဖေအမိတို့ကို ဝမ်းသာပျော်ရွှင်စွာ အားပေးခြင်း ဖြစ်သည်။

ပျော်ရွှင်စွာ အားပေးခြင်းကို ဝမ်းသာပျော်ရွှင်စွာ အားပေးခြင်းကို ရာဇာဓိပတိတို့က သိရသည့်အခါ ဝမ်းသာပျော်ရွှင်စွာ နားထောင်ရင်း ဝမ်းသာပျော်ရွှင်စွာ အားပေးကာ အဖေအမိတို့ကို ဝမ်းသာပျော်ရွှင်စွာ အားပေးခြင်း ဖြစ်သည်။

၇၉

18

A

အထူးအားနဲ့ ပျော်ရွှင်စွာ အားပေးခြင်းကို ရာဇာဓိပတိတို့က သိရသည့်အခါ ဝမ်းသာပျော်ရွှင်စွာ နားထောင်ရင်း ဝမ်းသာပျော်ရွှင်စွာ အားပေးကာ အဖေအမိတို့ကို ဝမ်းသာပျော်ရွှင်စွာ အားပေးခြင်း ဖြစ်သည်။

အထူးအားနဲ့ ပျော်ရွှင်စွာ အားပေးခြင်းကို ရာဇာဓိပတိတို့က သိရသည့်အခါ ဝမ်းသာပျော်ရွှင်စွာ နားထောင်ရင်း ဝမ်းသာပျော်ရွှင်စွာ အားပေးကာ အဖေအမိတို့ကို ဝမ်းသာပျော်ရွှင်စွာ အားပေးခြင်း ဖြစ်သည်။

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

19
B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

20
A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

20
B

20
...
...
...
...

...
...
...
...

21
A

21
...
...
...
...

...
...
...
...

BASA EKALAWYA 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

♫	25
	B

♫
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

♫	26
	A

...
 ...
 ...
 ...

...
 ...
 ...
 ...

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

26 B	26	B	<p> 26. 34 ... </p>	<p> ... </p>

27 A	27	A	<p> 27. ... </p>	<p> ... </p>

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

P2	27
	B

48
...
...
...
...

...
...
...
...

P2	28
	A

...
...
...
...

...
...
...
...

BASA EKALAWYA 03

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၃

30
B

၃၀

၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀

၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀

၁၄

31
A

၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀

၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

31 B	31
	B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

32 A	32
	A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၅၄

34

B

၂၅
အင်္ဂါတို့၏အားကိုးကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်

အင်္ဂါတို့၏အားကိုးကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်

၅၅

35

A

အင်္ဂါတို့၏အားကိုးကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်

အင်္ဂါတို့၏အားကိုးကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်
အားကိုးရာအားဖြင့်အားကိုးရာအားဖြင့်

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

35

B

35

Handwritten Balinese script on the left side of palm leaf 35.

Handwritten Balinese script on the right side of palm leaf 35.

36

A

36

Handwritten Balinese script on the left side of palm leaf 36.

Handwritten Balinese script on the right side of palm leaf 36.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

36

36

B

Handwritten text in Balinese script on a palm leaf manuscript strip, consisting of two columns of text.

37

37

A

Handwritten text in Balinese script on a palm leaf manuscript strip, consisting of two columns of text.

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

37
B

[Handwritten text on palm leaf fragment 37]

38
A

[Handwritten text on palm leaf fragment 38]

BASA EKALAWYA 03

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

39

ආරාධනාචාර්යකරුකොටසකපුස්තකවිසූචනාමයකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
පුස්තකවිසූචනාමයකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු

කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු

රූප	39
B	

ආරාධනාචාර්යකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු

කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු
කරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරුකරු

෧෦	40
A	

BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

88 44
B

Blank palm-leaf manuscript strip with three holes.


89 45
A

Handwritten text in Balinese script on a palm-leaf manuscript strip. The text is arranged in two columns. A circular stamp is visible on the right side of the leaf.



BASA EKALAWYA 03

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*



BASA EKALAWYA 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

